

# မုန်ခွါသွံ့ထံးအတၢ်လီၤဆီလိာ်အသး လၢဖိသၢ်ဆံးဒီးဖိဒိဖိသၢ်တဖၣ်အပူၤ

တၢ်ဂ့ၢ်တၢ်ကျိၤလၢဟံၣ်ဖိဒိဖိတဖၣ်အဂီၢ်



တၢ်ဟ့ၣ်လီၤန့ၣ်တၢ်ဂ့ၢ်တၢ်ကျိၤအလံာ်ကတၢၢ်တဖၣ်အံၤဒိဖိန့ၣ်ဆံး မ့တမ့ၢ် နဖိဘၣ်တၢ်ထံၣ်န့ၣ်အိၣ်လၢအဆိၣ်ဒီး မုန်ခွါကွၢ်ဂီၤလၢအလီၤဆီလိာ်န့ၣ်လီၤ. တၢ်ဆံၤအဒိပညိမ့ၢ်ဝဲ နဖိအိၣ်ဖျါထီၣ်လၢ  
ဆပၣ်ယုာ်ဒီး န့ဆၢၣ်ကွၢ်ဂီၤလၢအတဖိးမဲလိာ်အသးလၢ တၢ်ကတဲၤဖျါအဂ့ၢ်ဒိပိာ်ခွါ မ့တမ့ၢ် ပိာ်မုန်ခွါအနီၢ်ခိကွၢ်ဂီၤန့ၣ်ဘၣ်အယိလီၤ.

တၢ်လီၤဆီတဖၣ်အံၤညိန့ၣ်တၢ်ဟံၣ်ဆိၣ်အမ့ၢ် “မုန်ခွါအတၢ်လီၤဆီလိာ်အသးအသး”, “တၢ်လီၤဆီလိာ်အသးလၢမုန်ခွါသွံ့ထံးအတၢ်ဒိထီၣ်အပူၤ” မ့တမ့ၢ် “တၢ်အိၣ်သးလၢဆပၣ်ယုာ်တၢ်အိၣ်ဒၣ်  
အိၣ်ဖိအတၢ်ဒိထီၣ်လၢထီၣ်” န့ၣ်လီၤ. ပုၤအါဂၤကဆၣ်ဒီးစူးကါတၢ်ကတိၤဖျါအါမံၤန့ၣ်လီၤ. လၢတၢ်ဂ့ၢ်တၢ်ကျိၤအလံာ်ကတၢၢ်အံၤအပူၤ, ပကစူးကါ “မုန်ခွါအတၢ်လီၤဆီလိာ်အသး” န့ၣ်လီၤ.

မုန်ခွါအတၢ်လီၤဆီလိာ်အသးအံၤ ကဆိၣ်အါန့ၣ်အခါ ၃၀ လၢ ကမၤဘၣ်ဒိပုၤအါဂၤလၢကျဲအါဘိအပူၤန့ၣ်လီၤ. မုန်ခွါအတၢ်လီၤဆီလိာ်အသးတဖၣ်အံၤ ကကဲထီၣ်ဒိဖျါစၢၤသွံ့ထံးဂံၢ်ထံးဒြိၣ်မိၣ်စိ, နီၢ်  
ခိအဟီၣ်မိ(န)ထံးဒီးနီၢ်ခိကွၢ်ဂီၤအတၢ်လီၤဆီလိာ်အသးတဖၣ်အယိန့ၣ်လီၤ. ကပၣ်ယုာ်ဝဲ X ဒီး Y မုန်ခွါသွံ့ထံးဒြိၣ်မိၣ်စိတဖၣ်, အပတီၢ်လီၤဆီလိာ်အသး မ့တမ့ၢ် အနီၢ်ခိအဟီၣ်မိ(န)အထံက  
လဲလိာ်အသးသ့ညိမုန်ခွါသွံ့ထံးတခါ မ့တမ့ၢ် အဂၤတခါ, ဒီးမုန်ခွါကွၢ်ဂီၤတဖၣ်လၢကဖျါလီၤဆီလိာ်အံၤတၢ်ဟံၣ်ပနီၣ်အပတီၢ်အိၣ်ဝဲအသးတဆံးတက့ၢ်န့ၣ်လီၤ.

မုန်ခွါသွံ့ထံးအက့ၢ်အဂီၢ်လၢအလီၤဆီလိာ်အသးအဂၤတနီၤန့ၣ် တၢ်ထံၣ်န့ၣ်အိၣ်ကသ့ဝဲတဖျါဖိသၢ်အိၣ်ဖျါထီၣ်ဒံးအခါ, ဝဲအဆိၣ်ဖျါအဆၢကတီၢ် မ့တမ့ၢ် ဝဲအနီၢ်ဆံးဒံးအခါန့ၣ်လီၤ. တနီၤက  
အိၣ်ဖျါထီၣ်ဝဲအလိၣ်ဘိထီၣ်အဆၢကတီၢ်, လီၤဆီလိာ်တဖၣ်အံၤသ့ကန့ၣ်ပၣ်ယုာ်လၢတၢ်ထီၣ်ဒၣ်ထီၣ်ဖိအတၢ်ဟူးတၢ်ဂဲၤတဖၣ်အပူၤန့ၣ်လီၤ. တၢ်လီၤဆီလိာ်အဂၤတဖၣ်တၢ်ထံၣ်န့ၣ်အိၣ်တသ့ဝဲသ့သ့ဝဲ  
ပုၤတဂၤအတၢ်အိၣ်မူအကတီၢ်ဒၣ်လဲာ်အပူၤန့ၣ်လီၤ.

ပုၤတနီၤလၢအိၣ်ဒီးမုန်ခွါသွံ့ထံးအတၢ်လီၤဆီလိာ်အသးတဖၣ်အံၤ အဝဲသ့မုန်ခွါသွံ့ထံးကွၢ်ဂီၤတဖၣ် တအိၣ်ဖျါထီၣ်ဝဲလၢမုန်ခွါသွံ့ထံးတခါ မ့တမ့ၢ် အဂၤတဖၣ်ဒီးတနီၤနီၤမုန်ခွါသွံ့ထံး  
ကကျဲၣ်ကျဲၣ်ယုာ်ခံခါလၢကသ့ဝဲန့ၣ်လီၤ. ဘၣ်ဆၣ်နကဒုးဒိထီၣ်နဖိ (မ့တမ့ၢ်ဒုးဒိထီၣ်တၢ်လဲအံၤ) ဒ်အမ့ၢ်ပိာ်မုန် မ့တမ့ၢ် ပိာ်ခွါအသးလဲန့ၣ်လီၤ.

ပုၤအါတက့ၢ်လၢအိၣ်ဒီးမုန်ခွါကွၢ်ဂီၤလီၤဆီလိာ်အသးတဖၣ်အံၤ, အတၢ်လီၤဆီလိာ်အသးတဖၣ်တအိၣ်ဖျါဝဲ မ့တမ့ၢ် ပထံၣ်ဆီတသ့လၢပုၤဂၤအမဲၣ်ညါလၢမုာ်ဆုၣ်မုာ်ဂီၤ, အတၢ်ရဲလိာ်မုာ်လိာ်အသး  
ဒီးပုၤဂၤအပူၤန့ၣ်ဘၣ်.

နဖိအမုန်ခွါကွၢ်ဂီၤလီၤဆီလိာ်အသးအံၤကလီၤဆီဒီးလၢအမ့ၢ်မုန်ခွါအတၢ်အိၣ်ဖျါအပူၤ (လၢအသးပူၤအတၢ်တၢ်ဘၣ်ဒ် ပိာ်မုန် မ့တမ့ၢ် ပိာ်ခွါအသး) ဒီးအဝဲသ့မုန်ခွါသး အတၢ်ထူးန့ၣ်လိာ်အသးအပူၤ  
(အသးထူးန့ၣ်ဒီးမတၢ်တဖၣ်အပူၤ) န့ၣ်လီၤ. ပုၤလၢအိၣ်ဒီးမုန်ခွါကွၢ်ဂီၤအတၢ်အိၣ်ဖျါတၢ်လီၤဆီလိာ်အသးတဖၣ်တၢ်ဟံၣ်ဖျါအံၤ ဒ်ပိာ်မုန်မ့တမ့ၢ်ပိာ်ခွါ မ့တမ့ၢ် မုန်ခွါခံခါလၢကသးန့ၣ်လီၤ. လုာ်လုာ်  
သကဲးဝးတဖၣ်အံၤ တၢ်တဲအိၣ်ပံၤဝဲလၢ ပုၤလၢအဆိၣ်မူလၢ ပုၤတဝါအပူၤအံၤတဖၣ်အဂီၢ် တသ့ဝဲဘၣ်, ပၣ်ယုာ်ပုၤလၢအိၣ်ဒီး မုန်ခွါအတၢ်လီၤဆီလိာ်အသးတဖၣ်, ဒီးထဲဒၣ်နဖိအကစၢ်ဒၣ်ဝဲဒိၤ က  
သ့ၣ်ညါလီၤအတၢ်ဘၣ်သးဒီးအတၢ်အိၣ်ဖျါန့ၣ်သ့ဝဲလီၤ.

## မုန်ခွါသွံ့ထံးအတၢ်လီၤဆီလိာ်အသးအံၤကဲထီၣ်ညိန့ၣ်အသးထဲလဲာ်.

ကိဝဲလၢ ပကမၤန့ၣ် တၢ်ဂ့ၢ်တၢ်ကျိၤလၢပန့ၣ်အိၣ်သ့ဘၣ်ယး ပုၤအါတက့ၢ်လၢအဆိၣ်ဒီးမုန်ခွါကွၢ်ဂီၤအတၢ်လီၤဆီလိာ်အသးအံၤတဖၣ် အံၤလၢတၢ်ဂ့ၢ်အါမံၤအဖိခိၣ်, ပၣ်ယုာ်ဒီးတၢ်ဂ့ၢ်လၢ တၢ်တသ့ၣ်  
ညါထွဲ တၢ်လီၤဆီတဖၣ်အံၤ လၢအတၢ်အိၣ်မူဒိတစိၤအပူၤအယိန့ၣ်လီၤ.

မုန်ခွါသွံ့ထံးအတၢ်လီၤဆီလိာ်အသးတဖၣ်အံၤကဲထီၣ်ညိန့ၣ်အသးအါန့ၣ်ဒီး ပုၤအါဂၤကဆိၣ်မိၣ်ဆီၤသ့ၣ်သ့ၣ်, ကလီၤကဲဒ်သိးပုၤလၢအဆိၣ်ဒီးအခိၣ်ဆူၣ်အလွၢ်ဂီၤပုၤသိးသိးလိာ်အသးန့ၣ်လီၤ.လၢ  
လုာ်လုာ်သကဲးပဝးလီၤဆီအံၤအပူၤ တၢ်တယၢ်ကွၢ်ဝဲလၢဖိသၢ်ဆံး မျးကယၤတၢ်ဒီးခံအံၤအိၣ်ဖျါထီၣ်ပၣ်ယုာ် မုန်ခွါသွံ့ထံးကွၢ်ဂီၤလၢ အလီၤဆီလိာ်အသးတနီၤန့ၣ်လီၤ. တၢ်တဖၣ်အံၤအပူၤတနီၤ  
ပၣ်ယုာ် တၢ်လီၤဆီအဆံးအစ့ၤလၢမုန်ခွါကွၢ်ဂီၤအတၢ်အိၣ်ဖျါလၢတကဲထီၣ်ဝဲတၢ်အိၣ်ဆူၣ်အိၣ်ချ့အတၢ်လိာ်ထီၣ်ဘၣ်ဒီးအတၢ်ဘၣ်ဘျးယုာ်ဒီးတၢ်အိၣ်ဆူၣ်အိၣ်ချ့အကျိၤအကျဲတဖၣ်န့ၣ်လီၤ.  
မုန်ခွါသွံ့ထံးဒြိၣ်မိၣ်စိ အတၢ်ကျဲၣ်ကျဲၣ်ယုာ်အတၢ်လီၤဆီတဖၣ်, ဒ်ပိာ်ခွါအိၣ်ဖျါထီၣ် ဒြိၣ်မိၣ်စိကမုန်လိာ်အသးတၢ်ဆါပနီၣ် (Klinefelter syndrome), ပိာ်မုန်အိၣ်ဖျါထီၣ်လၢ ဖြိမိၣ်စိ X  
ကမုန်လိာ်အသးတၢ်ဆါပနီၣ် (Triple X syndrome) ဒီးပိာ်မုန်စၢၤသ့ၣ်တဘၣ်လိာ်ဘၣ်စးတၢ်ဆါပနီၣ် (Turner syndrome) တဖၣ်အံၤညိန့ၣ်တၢ်ထံၣ်န့ၣ်အိၣ်အါတက့ၢ်လီၤ. မုန်ခွါသွံ့ထံး  
အတၢ်လီၤဆီတဖၣ်အံၤဘၣ်ထွဲဒီးမုန်ခွါကွၢ်ဂီၤလၢအဖျါလီၤဆီ(လၢအတၢ်လီၤကဲဒ်ဒီးပုၤဂၤ)တဖၣ်အိၣ်ဝဲလၢအစ့ၤလီၤ.

## သွံ့ထံးတၢ်လီၤဆီလိာ်အသးတဖၣ်အံၤလိာ်တၢ်ကူစါယါဘျါအိၤခါ.

ပုၤလၢအဆိၣ်ဒီးမုၢ်ခွါသွံ့ထံးအတၢ်လီၤဆီလိာ်အသးတဖၣ်အနီၣ်ခိၣ်ကပုၤဒီး တၢ်ဆိၣ်ဆူၣ်ဆိၣ်ဆူၣ်ဒီးအတၢ်ဆိၣ်မုၢ်အပူၤကပုၤဒီးတၢ်သ့ၣ်ဖဲသးညီ, ဆိၣ်ဒီးတၢ်မၤန့ၤကထီၣ်လိာ်ထီၣ်န့ၣ်လီၤ. တၢ်ဆိၣ်ဆူၣ်ဆိၣ်ဆူၣ်ဒီးခိၣ်န့ၣ်တၢ်သ့ၣ်ညါဒီးတၢ်ဆိၣ်ထီၣ်တၢ်ဂီၤလၢအဘၣ်ထွဲလီၤဆီလိာ်တၢ်မုၢ်ခွါသွံ့ထံးအတၢ်လီၤဆီလိာ်အသးအံၤဆိၣ်တဲတနီၤန့ၣ်လီၤ. မ့ၢ်တၢ်အကါဒိၣ်လၢနကဒီးန့ၢ်တၢ်ဂီၤတၢ်ကျါလၢအမ့ၢ်ဝဲတီၢ်ဒီးနကသ့န့ၢ်ပၢၤတၢ်ဂီၤကိၣ်ဒီးတၢ်လီၤပျံၤလၢအဘၣ်ထွဲဒီးနဖိအမုၢ်ခွါသွံ့ထံးအတၢ်လီၤဆီလိာ်အသးတဖၣ်ဒီးသိးနကသ့ဆၢတဲာ်ဆီအဂ့ၤကတၢ်ဘၣ်ထွဲဒီးအဝဲသ့ၣ်အဂီၢ်တၢ်ကွၢ်ထွဲကဟ့ၣ်ကယၢ်အိၤဒီးတၢ်ကူစါယါဘျါအဂီၢ်န့ၣ်လီၤ.


နမ့ၢ်ဒီးန့ၢ်ဘၣ်နဖိအမုၢ်ခွါတၢ်လီၤဆီလိာ်အသးလၢမိသၣ်ဆိၣ်ဖျါထီၣ်သီတဂၤအံၤအဂီၢ်န့ၣ်. တၢ်ဆၢတဲာ်လၢနကဒီးဒိၣ်ထီၣ်နဖိအမုၢ်ပိာ်မုၢ် မ့တမ့ၢ် ပိာ်ခွါအဂီၢ်မ့ၢ်တၢ်ဆၢတဲာ်အကါဒိၣ်ကတၢ်န့ၣ်လီၤ. နဆူၣ်ချ့ပုၤဘၣ်မုၢ်ဘၣ်ဒါတဖၣ် ကဆိၣ်ထွဲန့ၢ်လၢတၢ်ဆၢတဲာ်အပူၤသ့ဝဲလီၤ. ဘၣ်ဆၣ်ကမ့ၢ်ထဲတၢ်ဆၢတဲာ်ဖဲဆၢကတီၢ်အံၤအဂီၢ်ခိၣ်န့ၣ်လီၤ. ထဲဒၣ်နဖိခိၣ် ကသ့ၣ်ညါလီၤအသးလၢအမ့ၢ်ပိာ်မုၢ် မ့တမ့ၢ်ပိာ်ခွါလဲၣ်အဂီၢ်န့ၣ်လီၤ.

နမ့ၢ်ဒီးန့ၢ်ဘၣ်တၢ်မၤကွၢ်အစၢလၢနဖိအဆိၣ်တဂၤကဆိၣ်ဒီးမုၢ်ခွါသွံ့ထံးအတၢ်လီၤဆီလိာ်အသးန့ၣ်, နဖိအံၤတၢ်ကဒုးဒိၣ်ထီၣ်တၢ်လဲၣ်အိၤ နအမ့ၢ် ပိာ်မုၢ် မ့တမ့ၢ် ပိာ်ခွါအသိးန့ၣ်လီၤ. လၢတၢ်ဆိၣ်သးတနီၤအပူၤ အတၢ်လီၤဆီတဖၣ်အံၤ ကမၤဘၣ်ဒိၣ် အတၢ်လိာ်ဘိထီၣ်တၢ်ဒိၣ်ထီၣ်သ့ဝဲ မ့တမ့ၢ် အဝဲသ့ၣ်ကဲမုၢ်ခွါအတၢ်ဆိၣ်ဖျါတဖၣ်သ့ဝဲန့ၣ်လီၤ. ပအဲၣ်ဒီးဟ့ၣ်ဂံၢ်ဟ့ၣ်ဘၢန့ၣ်ဆူၣ်လၢ နကတၢ်ပိာ်တၢ်ဂီၤကိၣ်တဖၣ်အံၤ ပျီၤဒီးနဖိန့ၣ်လီၤ. လၢတၢ်ဆိၣ်ထွဲဒီးတၢ်မၤလီၤတၢ်အဝဲသ့ၣ်အတၢ်ယုထၢတဖၣ်အံၤအဂီၢ်မ့ၢ်တၢ်အကါဒိၣ်လဲၣ်လၢအတၢ်ဆိၣ်မုၢ်ဆိၣ်ပၤအဂီၢ်န့ၣ်လီၤ.

မ့ၢ်တၢ်အကါဒိၣ်လဲၣ်လၢနကဟံးန့ၢ်တၢ်ဆၢကတီၢ်ဖဲနဖိတၢ်ကူစါယါဘျါအတၢ်ဆၢတဲာ်လၢနဖိအဆိၣ်ခိၣ်န့ၣ်လီၤ. တၢ်ကူစါယါဘျါတနီၤတၢ်ကမၤယၢ်ကဒါက့ၤအီၤတသ့ဝဲဘၣ်ဒီးကတီၢ်တဲာ်တဲာ်တုၤနဖိဆဲးအံၤဒိၣ်ထီၣ်လၢကမၤအတၢ်ဆၢတဲာ်ဒၣ်သ့တစုန့ၣ်လီၤ.

ဟံးန့ၢ်နတၢ်ဆၢကတီၢ်, လူၤယုထံၣ်န့ၢ်တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖး, ဒီးဟးဆွဲးတၢ်ဆိၣ်သနဲးအိၣ်အတၢ်တူၢ်ဘၣ်တဖၣ်လၢကမၤတၢ်ဆၢတဲာ်တဖျါန့ၣ် မ့တမ့ၢ် နဖိကဆိၣ်ကတီၢ်အသးဒဲးအခါတက့ၢ်. ကဂ့ၤဒိၣ်ကတၢ်လၢနကထုးယံာ်ထီၣ်တၢ်ကူစါယါဘျါအံၤတုၤနဖိအနီၣ်ဒိၣ်ထီၣ်လၢကန့ၣ်ပၣ်ယုၣ်လၢကမၤအတၢ်ဆၢတဲာ်ဒၣ်အဂီၢ်န့ၣ်လီၤ.

### တၢ်အကူၢ်အဂီၢ် ၁. တၢ်ဟံးစုန့ၣ်ကျဲးအပတီၢ်လၢမိၢ်ပၢ်တဖၣ်အဂီၢ်



တီၢ်နီၣ်-တၢ်ဟံးစုန့ၣ်ကျဲးအပတီၢ်လၢမိၢ်ပၢ်တဖၣ်အဂီၢ် (A guide for parents of children with atypical genitalia, 2016), ပိာ်ခွါအဟီၣ်မိ(န)အဆဲးအတၢ်သ့ၣ်ညါတၢ်လဲၣ်တၢ်ဆၢပနီၣ်တၢ်ဆိၣ်ထွဲကရူၢ် (Androgen Insensitivity Syndrome Support Group Australia Inc), [Peer Support, Information and Advocacy for Intersex People and their Families <http://aissga.org.au/fact\\_sheets.htm>](http://aissga.org.au/fact_sheets.htm).

## ယကဘဉ်တဲဘဉ်ပုၤအဂၤတဖၣ်ဒ်လဲၣ်.

ဖဲန့ၣ်ဒီးန့ၣ်ဘဉ်တဲဘဉ်မၤကွၢ်အစၢအိၣ်ဖျါထီၣ်လၢကမ့ၢ်မ့ၢ်ခွါအတၢ်လီၤဆီလိာ်အသးအံၤအခါကကဲထီၣ်တၢ်သ့ၣ်ကီၢ်သးဂီၤတကတီၢ်လၢန့ၣ်ဒီးန့ၣ်အဂီၢ်လီၤ. ဖဲန့ၣ်ဒီးန့ၣ်တၢ်ဂ့ၢ်တၢ်ကျိၤလၢအမ့ၢ်တီၢ်တဲဘဉ်တဲဘဉ်ဒီးတၢ်ဆိၣ်ထွဲလၢအပတီၢ်ထီၣ်လၢတၢ်မၤစၢလၢန့ၣ်ဒီးန့ၣ်အိၣ်အဆိၣ်န့ၣ်ကမ့ၢ်တၢ်အကါဒိၣ်ဖဲအကတီၢ်အံၤအပူၤန့ၣ်လီၤ.

န့ၣ်အိၣ်ဒီးတၢ်သးဒုဒီးလၢအကျိၣ်ကျိၣ်ယုၣ်လိာ်အသးအပူၤလၢန့ၣ်ကတီၢ်တၢ်ဒီးန့ၣ်ဟံၣ်ဖိယိဖိဒီးတံၤသကိးဘဉ်ယးဒီးန့ၣ်မ့ၢ်ခွါအတၢ်လီၤဆီလိာ်အသးမ့ၢ်တမ့ၢ်တလီၤတၢ်လီၤမံၤလၢကစံးအတၢ်သံကွၢ်လၢကဆၢဒီးသံကွၢ်ဖဲအဂီၢ်လီၤ. တၢ်အကတီၢ်ကယံၣ်လဲၣ်လၢန့ၣ်ကစီၤကွၢ်ထံန့ၣ်တၢ်ဘဉ်သးလၢ ကဒိသးဒုဒီးဒီး အတၢ်ရူၤသ့ၣ်ယုၣ်ဒီးကတဲဖျါထီၣ်ဘဉ်ယးအဝဲသ့ၣ်အတၢ်လဲၣ်ဖျါဒ်သီးကဟးဆူးတၢ်ရူၤသ့ၣ် မ့ၢ်တမ့ၢ် တၢ်မဲာ်ဆူးအဂီၢ်န့ၣ်လီၤ. မ့ၢ်တၢ်အကါဒိၣ်လၢန့ၣ်ကမၤတၢ်လၢအကြးဒီးန့ၣ်ဒီးန့ၣ်ဟံၣ်ဖိယိဖိအဂ့ၢ်ကတၢ်အဂီၢ်န့ၣ်လီၤ.

ဖဲန့ၣ်ဒီးန့ၣ်ထီၣ်အခါ, အကါကဒိၣ်လဲၣ်လၢန့ၣ်ကတဲဖျါထီၣ်အိၣ်လၢအကြးကတၢ်ဒီးအသးန့ၣ်ဘဉ်ယးဒီးအတၢ်လီၤဆီလိာ်အသး. တၢ်ကူၤယါဘျါလၢကလဲၣ်ဖျါဖဲတဖၣ်. ဒီးတၢ်ဆိၣ်အါမံၤဒီးတၢ်ယုၣ်ထၢလၢကဆိၣ်လၢအဝဲသ့ၣ်အဂီၢ်တဖၣ်န့ၣ်လီၤ.

## ယမၤန့ၢ်အါထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤတဖၣ်ကသ့ဖဲလဲၣ်.

န့ၣ်ဘဉ်တဲဘဉ်တဲဘဉ်ထွဲန့ၣ်ဖျါတၢ်အုၤအိၣ်ယိၤန့ၣ်အုၤ ရှိယၢ်ဖိသ့ၣ်တၢ်ဆါဟံၣ် (Royal Children's Hospital) မ့ၢ်တမ့ၢ် မိနး(ရှ)ဖိသ့ၣ်တၢ်ဆါဟံၣ် (Monash Children's Hospital) ဖဲန့ၣ်ဒီးန့ၣ်ဘဉ်တဲဘဉ်ထွဲလၢအုၤကရူၤကရူၤတဖၣ်အဆိၣ်န့ၣ်လီၤ. ယုၣ်ဒီးန့ၣ်ဟံၣ်ဖိယိဖိဒီးတံၤသကိးတဖၣ်အတၢ်ဆိၣ်ထွဲအံၤ, န့ၣ်အိၣ်ဒီးယုၣ်ထံၣ်န့ၣ်တၢ်ဆိၣ်ထွဲလၢကရူၤလီၤဆီတဖုအဆိၣ်လၢအမ့ၢ်ပုၤအဂၤတဖၣ်လၢအဆိၣ်ဒီးတၢ်လဲၣ်ဖျါလီၤကံၤဒ်သီးအံၤတဖၣ်သ့ၣ်သ့ၣ်သ့ၣ်လီၤ.

လၢကသ့ၣ်ညါအါထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤတဖၣ်အဂီၢ်, ဆဲးကျိး-

- ရှိယၢ်ဖိသ့ၣ်တဖၣ်ဆါဟံၣ်မ့ၢ်ဒါဒိၣ်ခံ (Royal Children's Hospital Clinical Coordinator:(03) 9345 7033 မ့ၢ်တမ့ၢ် (03) 9345 5522 (လိတဲစိဝဲကျိၤဒိၣ်သ့ၣ်)
- မိနး(ရှ)ဖိသ့ၣ်တၢ်ဆါဟံၣ်လၢအဘဉ်ယးဒီးတၢ်ကူၤယါဘျါဆိၣ်တၢ်ဆါ (Monash Hospital Department of Urology): (03) 9594 4723
- [AISSGA](http://www.aissga.org.au) (Androgen Insensitivity Syndrome Support Group Australia) <<http://www.aissga.org.au>>
- [Australian X and Y Spectrum Support](https://axys.org.au) (AXYS) <<https://axys.org.au>>
- [CAH Support Group Australia](http://www.cah.org.au) <<http://www.cah.org.au>>
- [Genetic Support Network Victoria](https://www.gsnv.org.au) <<https://www.gsnv.org.au>>
- [Intersex Human Rights Australia](https://ihra.org.au) <<https://ihra.org.au>>
- [Turner Syndrome Association of Australia](https://www.turnersyndrome.org.au) <<https://www.turnersyndrome.org.au>>.

ဒ်သီးကဒီးန့ၣ်ဘဉ်လံာ်ထူးထီၣ်ရၢလီၤတဘျီအံၤလၢလံာ်မဲာ်ဖျါလၢန့ၣ်ဒီးန့ၣ်အိၣ်ကသ့အဂီၢ်အံၤမ့(လ)အုၤ [email.DHHS.diversity](mailto:email.DHHS.diversity)  
<[diversity@dhhs.vic.gov.au](mailto:diversity@dhhs.vic.gov.au)>

ဘဉ်တၢ်ဟ့ၣ်စိဟ့ၣ်ကမိဒီးစဲးကျိးထူးထီၣ်အိၣ်လၢ ဝဲးကထီၣ်ရံၤယါဝဒိၣ်, 1 Treasury Place, ဖဲလဲဘၢန့ၣ်လီၤ.  
© State of Victoria, အုၤရူၤဒီးပုၤဂ့ၢ်တၢ်မၤစၢလဲၣ်ကျိၤ (Department of Health and Human Services), လါမးရှး၂၀၁၉.  
ISBN 978-1-76069-686-3 (pdf/online/MS word) ISBN 978-1-76069-753-2 (Print)  
န့ၣ်အိၣ်အိၣ်သ့ၣ် [Health of people with intersex variations](https://www2.health.vic.gov.au/about/populations/lgbti-health/health-of-people-with-intersex-variations). <<https://www2.health.vic.gov.au/about/populations/lgbti-health/health-of-people-with-intersex-variations>>  
ဘဉ်တၢ်စဲးကျိးထူးထီၣ်အိၣ်လၢ TDC3, Richmond (1810017 banner)